

ထွက်ပေါ် ကာ <htwet paw> 出现, 呈现: နေသည်အရှေ့အရပ်မှ ~ လာသည်။ 太阳从东方升起。/ ~ လာသည့်အကျိုးတရား 由此产生的成果

ထွက်ပေါက် နဲ့ <htwet paut> ①出口,(剧场)太平门 ②(喻)出路: ~ သူ့မြေရောက်နိုင်ပါခေါက်အဲအမျိုးမျိုးကြံ့ရသည်။ 找不到出路, 困难重重。

ထွက်ပြု။ ကာ <htwet pyu> 出现, 露头: နေ ~ လာသည်။ 日出。/ ပါးပင်အတို့ ~ လာသည်။ 长出竹笋。

ထွက်ပြေး ကာ <htwet pyei> 出走, 逃跑, 逃亡: ~ ထိမ်းရှေ့သည်။ 潜逃。/ ~ ရေးဝါဒ 逃跑主义

ထွက်မြောက် ကာ <htwet myaut> ①摆脱, 脱离: ဆင်းရဲ့ဂုဏ် ~ သည်။ 摆脱贫穷。②走出

ထွက်ရပ် နဲ့ <htwet yat> 出路

ထွက်ရပ်ပေါက် ကာ <htwet yat paut> (迷信)得道成仙

ထွက်ရပ်လမ်း နဲ့ <htwet yat lan>: ①炼丹法 ②成仙之道
③出路: စီးပွားရေး ~ ကိရှားကြသည်။ 寻找经济出路。

ထွက်ရှိ၍ ကာ <htwet shi> 出产: ဤအရပ်မျိုးနှင့်ဝါး ~ ပါ သည်။ 这地区出产小麦和棉花。

ထွက်လမ်း နဲ့ <htwet lan>: 出路

ထွက်ဝါး နဲ့ <htwet wa>: 出口

ထွက်သက် နဲ့ <htwet thet> 从鼻孔排出来的气

ထွက်သက်ဝင်သက် နဲ့ <htwet thet win thet> 呼吸

ထွက်သစ် နဲ့ <htwet thit za> 新生的: ~ ဖြင့်သောင်ကဲ့သို့ တနေ့တွေးတိုးတက်ကြပါစေ။ 愿你像旭日一样朝气蓬勃不断进步。

ထွက်သွား အော် <htwet thwa>: (粗暴地赶人)滚!滚蛋!滚出去!

ထွင် ကာ <htwin> ①(为了耕种、修路)砍伐清理树丛: ဦးယုန် မြင်းခွဲး ~ မြင်းခွဲး ~ (成)看见兔子才清理树丛, 意: 醉翁之意不在酒。②清理, 弄清楚: ဆုံးင် ~ သည်။ 梳理头发。

/ ချဉ် ~ သည်။ 拨线。③挑, 刺, 刻, 剔: ဆူး ~ သည်။ 挑刺。/ ကန်းအသား ~ သည်။ 刺出蟹肉。/ ဗုံးသီးအူများကို ~ စပ်လိုက်သည်။ 把葫芦瓢去掉。④创造, 创新: စာလုံး ~ သည်။ 创造文字。/ အသင် ~ သည်။ 创新。

ထင်းခုံ ကာ <htwin khout> 砍伐, 清理: တောအပ် ~ သည်။ 砍伐丛林。

ထွင်နှစ် ကာ <htwin nout> 挑除(刺), 清理: ဆူးကို ~ သည်။ 挑刺。

ထွင်လုံး နဲ့ <htwin lon>: ①虚构, 杜撰, 谎言 ②创新, 创造

ထွင်း ကာ <htwin>: ①穿孔, 钻洞: ဂူးနှင့် ~ သည်။ 用锥子钻孔。/ အပ်နဲ့ ~ ရုံးကိုစွာကိုပိုဆိုနိုင်ပေါက်ရတဲ့ကိုဖြေဖြိုးအောင်လုပ် သည်။ (成)应该用针扎的事用斧子去砍。喻: 使问题更复杂。/ သစ်သားကိုအောက်နှင့် ~ သည်။ 用凿子凿孔。/ နှစ် ~ တဲ့ခံတွင်း၊ ငတ်နိုင်ရှိုးလား။ (成)神造的咽喉还能挨饿? /

နား ~ မင်္ဂလာ ①穿耳仪式 ②刻(板), 雕(像): လေး ~ သည်။ 造独木舟。/ အရှပ် ~ သည်။ 雕像。③射穿, 穿透: သူ့စစ်သောမြေားသည်ခြေထွေးခံတွင်းကို ~ ၍၍သွားသည်။ 他的箭射穿了狮子的喉头。

ထွင်းထဲ ကာ <htwin: htu> 雕刻

ထွင်းပောက် ကာ <htwin: phaut> ①穿透, 钻穿: တောင်များကို ~ ၍၍သွားသေားသေားမြို့ရထားလမ်း ②冲进, 入侵

ထွဲ။ I နဲ့ <htut> (合)顶, 尖端: တောင် ~ 山顶 II ကာ <htut> 长瘤子, 长赘疣: မျက်နှာ ~ နေသည်။ 脸上长了许多肉瘤。

ထွဲတောင် နဲ့ <htut khaun> 顶端

ထွဲချား နဲ့ <htut khya> = ထွဲတောင်

ထွဲတောင် နဲ့ <htut tin> (诗)尊贵者, 高贵者, 至高无上者

ထွဲတေား နဲ့ <htut hta>: (诗)贵人, 至高无上者

ထွဲတွဲတွဲနှင့် ကာဝါး ~ ကလေး 嫩茶叶

ထွဲတွဲထွဲထွဲးထွဲး ကာဝါး <htut htut htwa: dwa> 年轻力壮, 大而嫩

ထွဲတိနား နဲ့ <htut na> 赘疣, 肉瘤

ထွဲတိုး နဲ့ <htut phu>: 高贵者, 贵人

ထွဲတိုးဗျား နဲ့ <htut phya>: 顶端

ထွဲတိမြိုင်းနား နဲ့ <htut myin: na> 【医】甲状腺肿

ထွဲတိမြတ် နဲ့ <htut myat> 崇高, 高贵

ထွဲတိရှုတ် ကာဝါး <htut y-yut> 娇嫩, 嫩弱

ထွဲတိအိုးနား နဲ့ <htut ain: na> 【医】腋肿

ထွဲနဲ့ ကာ <htun>: 抽搐

ထွဲနွှဲထွဲနွှဲး ကာ <htun' dun' lu>: ①疼得乱滚 ②(喻)坐卧不安, 神魂颠倒: လိုချင်လိုက်တာ ~ နေတာဘဲ။ 想要(某种东西)都想疯了。


ထွဲ့ I ကာ <htun> 耙地, 平

地, 耕地: လော် ~ သည်။ 耕田。II နဲ့ <htun> 耙(见图): ကြိုး ~ 五齿耙 /

က် ~ 机耕耙 / မျိုးထွေး

~ 翻 **III ဗာ <htun>** (诗)

缅甸诗歌中为凑足字数而加的虚字



ထွဲနိုင်း နဲ့ <htun gain>: 耙上的扶手(参见 ထွဲ Ⅲ 图)

ထွဲကျေစား နဲ့ <htun kyit sa> 耙地后出现的小土块

ထွဲကြေား နဲ့ <htun gyaun>: 耙地后出现的沟儿

ထွဲချေး ကာ <htun khya>: 耙地

ထွဲချေးဗျား နဲ့ <htun gyei>: 从地里耙出来的土块、杂草等